

ထောင်းထောင်း ကဝါ <htaun: daun:> ① 碎成粉末，～ကြေသွားသည်။ 碎如齏粉。② (尘土) 飞扬，滚滚，(热气) 腾腾：အငွေ့～ထသည်။ 冒出腾腾热气。/ ～ထနေသောဖုန်များ：飞扬的尘土 / ဒေါသ～ထသည်။ 勃然大怒。/ မြွေဟောက်ပါးပျဉ်း～ထသည်။ 眼镜蛇蓦然立了起来(准备咬人)。

ထောင်းဖွပ် ကါ <htaun: phut> 春净；ဆန်～သည်။ 把米春净。

ထောင်းရရောင်း ကဝါ <htaun: y-yaun:> ① 粉碎；ရန်သူ့ထပ်ထပ်လုံး～ကြေအောင်ချေမှုန်းထိုက်ခိုက်ပစ်လိုက်သည်။ 给敌人全军以毁灭性的打击。② 挺拔 ③ (热气) 腾腾；ကောက်ညှင်းပေါင်းကအငွေ့～ထနေသည်။ 蒸糯米饭热气腾腾。

ထောင်းလမောင်း ကဝါ <htaun: l-maun:> ① 碎如齏粉，弄得稀烂；ဓားပြဲတွင်လာပြီးတရွာလုံး～ကြေသွားအောင်မွေ့ပစ်ကြသည်။ 土匪进村后把全村捣毁了。/ မူးရိုးပေါ်မှာနားကျောင်းခဲသောကြောင့်မူးများ～ကြေနေအောင်ပျက်စီးနေပါသည်။ 因在小溪沿岸放牛，小溪被弄得一塌糊涂。③ (情意、怒火、蒸气等) 上升；挺拔；မေတ္တာစေတနာတွေ～ထလာသည်။ 情意油然而生。/ မြင်သည်နှင့်တပြိုင်နက်～ထအောင်ဒေါသထွက်မိလေ၏။ 一见这种情况不由得火冒三丈。

ထောင်းလောင်း ကဝါ <htaun: laun:> ① (热气) 腾腾；အငွေ့～ထနေသောဟင်းခွက် 热气腾腾的一碗菜 ② 支支楞楞；ဖျားဖုန်းစများ～ထွက်နေသည်။ 椅子上的竹篾头都支楞出来。

ထောင်းသားငါးပိ န၊ <htaun: dha: ng-pi> 一种鱼虾酱(制作时不将鱼捣碎)

ထောင်းသတ် ကါ <htaun: that> 搏斗，厮打

ထိုင် ကါ <htain> ① 坐，就坐，蹲；参加：ခုထင်မှာ～လိုက်သည်။ 坐在床上。/ ဆိုင်～သည်။ 在店中主持经营业务。/ စားပွဲ～သည်။ 在餐桌上就坐。/ အစည်းအဝေး～သည်။ 参加会议。/ တေးထွက်～သည်။ 退出(某个集团)不干。/ စက်～သည်။ 安上机器。② 沉淀；အနည်～သည်။ 沉淀。

ထိုင်ကားရားထကားရား ကဝါ <htain ka: ya: hta' ka: ya:> = ထကားရားထိုင်ကားရား

ထိုင်ကြည့် ကါ <htain kyi> 观看，坐视

ထိုင်ခုံ န၊ <htain gon> 凳子

ထိုင်စား I ကါ <htain sa:> 坐食，不劳而食 II န၊ <htain za:> 不劳而食的人

ထိုင်ဆို န၊ <htain zo> 在音乐伴奏下，不跳舞而只演唱的歌唱者

ထိုင်ဆွမ်း န၊ <htain hsun> 每日在家中给僧人布施的饭菜

ထိုင်ဖုံ န၊ <htain phon> 坐垫

ထိုင်မသိမ်းလုံချည် န၊ <htiin m-thein: lon gyi> ① 缅甸古代一

种男筒裙 ② 舞蹈演员演出用的筒裙

ထိုင်မသိမ်းအင်္ကျီ န၊ <htain m-thein: in: gyi> ① 缅甸古代一种男用紧袖短上衣 ② 戏剧舞蹈演员演出用的上装

ထိုင်ရာမထ ကဝါ <htain ya m-hta> 马上，立刻，即刻；နာရီကို～အပြီးပြင်ပေးလိုက်သည်။ 马上就把手钟修好了。

ထိုင်သပိတ် <htain dh-beit> 静坐示威

ထိုင်း I ကါ <htain:> ① 潮，潮湿；返潮；အဝတ်အစားများ～ကုန်ပြီ။ 衣服返潮了。/ မိုးသည်မြေကြီး～ရုံသာရွာသည်။ 雨仅仅把地面下潮了。/ ဆိုးဆေး～သွားသည်။ 染料返潮了。② 迟钝；နား～သည်။ 耳朵背。/ ဥာဏ်～သည်။ 脑子迟钝。③ 脚有残疾；说话时舌头不灵 ④ 生意萧条；အရောင်းအဝယ်～သည်။ 生意不景气。 II န၊ <htain:>

泰国，泰族，傣族

ထိုင်းဆေး န၊ <htain: zei:> 麻醉剂

ထိုင်းတည်း ကါ <htain: ti:> (古) 迟钝，同义词有：ထိုင်းထွေ၊ ထိုင်းပျဉ်း၊ ထိုင်းပျဉ်း

ထိုင်းမှိုင်း ကါ <htain: hmai:> ① 迟钝，呆滞，疲惫；ဥာဏ်～သည်။ 智力迟钝。② 阴郁，暗淡；အရောင်～သည်။ 色彩暗淡。/ အမိမြေနှင့်ခွဲခွာခဲ့ရခြင်းသည်သူ့စိတ်ကို～နေစေသည်။ 远离故乡使他闷闷不乐。③ 潮湿；မြေပြင်သည်စွတ်စို～လျက်ရှိသည်။ 地面潮湿。/ အဝတ်အစားတွေ～လာသည်။ 衣服潮呼呼的。④ 凋蔽，萧条；အရောင်းအဝယ်～လာ၏။ 生意开始萧条。

ထိုင်းအ ကါ <htain: a> 呆滞，呆板

ထစ် I ကါ <htit> ① 在木、竹等物上划、刻(成一道一道的)；လမ်းမမှားရအောင်သစ်ပင်များကို～သွားသည်။ 为了不致迷路在树上刻了记号。/ လှေနှောင်း～(成)刻舟求剑 ② (喻) 像刻的一样露出了一条条痕迹；ဝပြုံး၍မေးအောက်က～၍ပင်နေသည်။ 胖得下巴的肉都叠出印了。③ 口吃；ကောင်း～သည်။ 说话口吃。④ 不顺利，顿住，卡住；သွင်းကုန်လိုင်စင်ကိစ္စ～နေတာနဲ့ 因为进口执照问题卡在那里…… ⑤ 雷击；မိုးကြိုး～သည်။ 雷击。⑥ 极响 II ဝါ <htit> 阶，磴；လှေကားတ～ 一级楼梯

ထစ်ကနဲရှိ ကဝါ <htit kh-ne: shi> 动辄，动不动就；～ဆဲတော့တာတဲ။ 动不动就骂人。

ထစ်ချွန်း ကါ <htit khyon> 雷鸣，打雷，同义词有：ထစ်ကျူ၊ ထစ်ကြိုး၊ ထစ်ကြေး၊ ထစ်ခြမ်း

ထစ်ငေါ့ ကါ <htit ngaw> 结巴，口吃；ပရိသတ်ရွှေမှာ～နေလျှင်ရှက်စရာကြီးပေါ့။ 在众人面前说话结结巴巴脸上当然无光了。

ထစ်ထစ် ကဝါ <htit htit> (古) 明显，清晰

ထစ်ထစ်ပါ ကါ <htit htit pa> 明显，清晰，非常，极其(常与အောင်连用)；～အောင်ဆိုးသည်။ 极坏，极其恶劣。/ ～အောင်ပြေးသည်မြင်း 非常能跑的马 / ကလေးသည်～အောင်မာ